

လမ်းခရီး နှု၊ <lan: kh-yi> 旅途
 လမ်းခလယ် နှု၊ <lan: kh-le> 道路中间, 路中间
 လမ်းခုလပ်/လမ်းခုလတ် နှု၊ <lan: khu' lat> 中途, 途中, 也写作 လမ်းခွတ်လတ် / ~ မှာရပ်တံ့မနေပါနဲ့၊ ခရီးဆုံးအောင်သွားပါ။
 不要中途停顿, 走到终点吧!
 လမ်းခင်း က၊ <lan: khin> ① 铺路: ဒီရွာမှာ ~ နေတယ်။ 这村子里正在铺路。② (喻) 引话, 启发, 引导, 创造条件: သို့နှင့်လယ်ထွန်စက်အသုံးပြုရေးအတွက် ~ လိုက်သည်။ 就这样为使用拖拉机创造了条件。 / သူ့ကိုအပြစ်ကျူးလွန်အောင် ~ ပေးရာကျသည်။ 等于引导他犯罪。
 လမ်းခင်းကျောက်ပြား နှု၊ <lan: khin: kyaut pya> 铺路石板
 လမ်းခင်းစကား နှု၊ <lan: khin: z-ga> 引言
 လမ်းချော် က၊ <lan: khyaw> ① 走错道 ② 离题, 偏离: အဲ-အဲ-ဝါနဲ့ကိုလူကျော်အကြောင်းတောင် ~ သွားပြီ။ 喂, 现在离题了, 谈到哥鲁觉的事去了。
 လမ်းချိုး နှု၊ <lan: gyo> = လမ်းကျွေ / အရေးကြီးတဲ့ ~ တခုကိုရောက်သည်။ 到了一个重要的转折点。
 လမ်းခွဲ နှု၊ <lan: gwa'> 交叉路
 လမ်းခွဲဆုံ နှု၊ <lan: gwa' zon> 十字路口
 လမ်းခွဲ I နှု၊ <lan: gwe> 岔路口, 路岔, 道岔 II က၊ <lan: khwe> 分手: ကျွန်တော်နှင့်ချစ်မောင်တို့ထိုမျှနှင့်ပင် ~ ခွဲကြပါသည်။ 我就那样跟漆貌他们分手了。
 လမ်းခွတ်လတ် နှု၊ <lan: khut lat> 中途, 途中
 လမ်းစ နှု၊ <lan: za'> ① 开端, 路的起点: အဖွဲ့အစည်းအချင်းချင်းသဘောကွဲလွဲမှုကိုဖြေရှင်းရန် ~ ပေါ်ပြီ။ 找到了解决各组织之间分歧的办法。② 门路, 门道: ပင်နီဆလင်ဆေးကိုဖော်စပ်နိုင်ရန် ~ ရရှိခဲ့လေသည်။ 他找到了配制青霉素的方法。
 ③ (为调查等提供的) 线索
 လမ်းစခန်း နှု၊ <lan: s-khan> 站, 驿站
 လမ်းစခန်းကျ က၊ <lan: s-khan: kya'> 处于……枢纽: သာစည်မြို့သည်မီးရထား ~ သောကြောင့်စည်ကားသည်။ 达西镇地处铁路枢纽, 所以很热闹。
 လမ်းစခန်းသင့် က၊ <lan: s- kha: thin'> = လမ်းစခန်းကျ
 လမ်းစထွင် က၊ <lan: sa' htwin> 开创, 创业, 开路
 လမ်းစထွင်သူ နှု၊ <lan: sa' htwin dhu> 拓荒者, 开拓者
 လမ်းစပျောက် က၊ <lan: sa' pyaut> 无路可走, 线索断了
 လမ်းစရိတ် နှု၊ <lan: z- yeit> 路费, 旅费
 လမ်းစောင့် နှု၊ <lan: zaun'> 护路工
 လမ်းစဉ် နှု၊ <lan: zin> ① 路线: ဆိုရှယ်လစ် ~ 社会主义路线 / လူထု ~ 群众路线 / အထွေထွေ ~ 总线路 ② 范例, 榜样: ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ~ ကိုလိုက်ကြသည်။ 大家以德钦哥都迈老先生为榜样。
 လမ်းဆီး က၊ <lan: hsi> 拦路, 挡路
 လမ်းဆစ် နှု၊ <lan: hsit> 不安全的路 (指路途可能有强盗、

野兽等), 险峻
 လမ်းဆုံ နှု၊ <lan: zon> 十字路口, 岔道口
 လမ်းဆုံလမ်းခွဲ နှု၊ <lan: zon lan: gwa'> = လမ်းဆုံ
 လမ်းဆုံလမ်းမ နှု၊ <lan: zon lan: ma'> 交叉路
 လမ်းဆုံလမ်းမြွာ နှု၊ <lan: zon lan: hmwa> 岔路口
 လမ်းဆုံး I နှု၊ <lan: zon:> ① 旅途的终点: မီးရထား ~ ကိုရောက်ပြီ။ 火车到了终点站。② 绝路, 绝境 II က၊ <lan: hson> ① 到达旅途的终点 ② 无望, 处于绝境: ဒီနည်းနဲ့ မကုမရယင်တော့ ~ ပြုလို့သာမှတ်ပေတော့။ 用这种方法再治疗不好就可以认定没有指望了。
 လမ်းညွှန် I နှု၊ <lan: hnyun> ① 路标 ② 指南: 指引 II က၊ <lan: hnyun> ① 指路: သူလမ်းမသိလို့ ~ လိုက်တယ်။ 他不认识路所以要我指点。② (喻) 指导: 指示: လုပ်နည်းလုပ်ဟန်ကို ~ သည်။ 指导怎样做。
 လမ်းညွှန်စာအုပ် နှု၊ <lan: hnyun sa out> 指南, 说明书, 手册: ကင်မရာအသုံးပြုနည်း ~ 照相机使用说明书 / တယ်လီဖုန်း ~ 电话号码本
 လမ်းညွှန်ဆိုင်းဘုတ် နှု၊ <lan: hnyun hsain: bout> [緬·英 လမ်းညွှန် + signboard] 路标
 လမ်းညွှန်မှု နှု၊ <lan: hnyun hmu'> 指导方针
 လမ်းညွှန်အခြေခံမှု နှု၊ <lan: hnyun a-khyei gan mu> 指导原则
 လမ်းတမာ နှု၊ <lan: t-ma> 【植】印度鸡爪树 Polyalthia longifolia Benth
 လမ်းတာ နှု၊ <lan: ta> 距离, 路程: ခရီး ~ ဝေးသည်။ 路途遥远。
 လမ်းတိုက်ပွဲ နှု၊ <lan: tait pwe> ① 巷战 ② 途中遭遇战
 လမ်းတောင်း က၊ <lan: taun:> 用灯光、鸣笛等讯号要求对方车、船等让路
 လမ်းတွင် နှု၊ <lan: twin> 路途平坦
 လမ်းထိုးသွား က၊ <lan: hto: thwa:> (马) 小跑
 လမ်းထောက် နှု၊ <lan: htaut> 中途站, 休息站
 လမ်းထောင့် နှု၊ <lan: htaun'> 路途艰难、不便利: ထိုခရိုင်မြို့ကမီးရထားလမ်းမပေါက်သဖြင့်အင်မတန် ~ သည်။ 那个县城不通火车, 交通很不便利。
 လမ်းထိပ် နှု၊ <lan: hteit> 路口, 路的尽头
 လမ်းထွက် က၊ <lan: htwet> 出门
 လမ်းထွင် က၊ <lan: htwin> ① 筑新路 ② 开辟 ③ (喻) 想方设法
 လမ်းစားဖြဲ နှု၊ <lan: d-mya'> = လမ်းခြေ
 လမ်းခြေ နှု၊ <lan: d- mya'> 拦路抢劫者, 拦路强盗
 လမ်းနှစ်ခွဲ နှု၊ <lan: hn-khwa'> 三岔路口
 လမ်းပေး က၊ <lan: pei:> ① 让路 ② 指导, 引路
 လမ်းပေါ်တိုက်ပွဲ နှု၊ <lan: baw tait pwe> 巷战